



စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်
အစိုးရ၏ ကြွေးမြီဆိုင်ရာနှစ်ပတ်လည်
အစီရင်ခံစာ

နေရာ၊ နေပြည်တော်
ရက်စွဲ၊ ၂၀၁၈ ခုနှစ်၊

လ ရက်

မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
၁။	နိဒါန်း	၁
၂။	ပြည်ပကြွေးမြီအခြေအနေ	၂
-	၃၁-၃-၂၀၁၈ ရက်နေ့ရှိ ပြည်ပကြွေးမြီအခြေအနေ	၂
	(က) ကာလအပိုင်းအခြားအလိုက်ရယူခဲ့သည့် ပြည်ပကြွေးမြီအခြေအနေ	၂ - ၃
	(ခ) နိုင်ငံ/အဖွဲ့အစည်းအလိုက် ပြည်ပကြွေးမြီအခြေအနေ	၃ - ၄
	(ဂ) ဝန်ကြီးဌာနအလိုက် ပြည်ပကြွေးမြီအခြေအနေ	၅ - ၆
-	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှု အခြေအနေ	၇ - ၁၂
-	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေ	၁၂ - ၁၅
-	ဘဏ္ဍာရေးနှစ်အလိုက် ပြည်ပကြွေးမြီအခြေအနေ	၁၅ - ၁၇
၃။	ပြည်တွင်းကြွေးမြီအခြေအနေ	၁၈
-	၃၁-၃-၂၀၁၈ ရက်နေ့ရှိ ပြည်တွင်းကြွေးမြီအခြေအနေ	၁၈
-	ကာလအပိုင်းအခြားအလိုက်ရယူခဲ့သည့် ပြည်တွင်းကြွေးမြီအခြေအနေ	၁၈
-	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းကြွေးမြီဆောင်ရွက်ချက်များ	၁၈ - ၁၉
-	၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းမှု	၁၉ - ၂၀
-	ပြည်တွင်းချေးငွေများအပေါ် နိုင်ငံတော်ကကျခံရသည့်အတိုးစရိတ်	၂၀ - ၂၃
-	ဘဏ္ဍာရေးနှစ်အလိုက် ပြည်တွင်းကြွေးမြီအခြေအနေ	၂၃
၄။	အစိုးရက ငွေထုတ်ချေးခြင်းနှင့် ထပ်ဆင့်ငွေထုတ်ချေးခြင်း	၂၃ - ၂၄

စဉ်	အကြောင်းအရာ	စာမျက်နှာ
၅။	အစိုးရ၏ အာမခံချက်	၂၄ - ၂၅
၆။	ရင်ဆိုင်ရသည့်စိန်ခေါ်မှုများ	၂၅
၇။	သုံးသပ်ချက်	၂၅ - ၂၇
၈။	နိဂုံး	၂၈

အတိုကောက်အသုံးအနှုန်းများ

ADB	-	Asian Development Bank (အာရှဖွံ့ဖြိုးရေးဘဏ်)
AIF	-	Asean Infrastructure Fund (အာဆီယံအခြေခံအဆောက်အအုံဆိုင်ရာရန်ပုံငွေ)
AFD	-	Agence Francaise De Developpement (ပြင်သစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့)
IDA	-	International Development Association (အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့)
JICA	-	Japan International Cooperation Agency (ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ)
KfW	-	Kreditanstalt Fur Wiederaufbau, Frankfurt (ဂျာမဏီဖွံ့ဖြိုးရေးဘဏ်)
IFAD	-	International Fund for Agricultural Development (အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေအဖွဲ့)
OPEC	-	Organization of Petroleum Exporting Countries (ရေနံတင်ပို့ရောင်းချသော နိုင်ငံများအဖွဲ့)
KEDCF	-	Korea Economic Development Cooperation Fund (ကိုရီးယားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းဆောင်ရွက်ရေးရန်ပုံငွေ)

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်
အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာ

နိဒါန်း

၁။ ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂ ဖြင့် ပြဋ္ဌာန်းခဲ့သည့် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၇ အရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွက် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို တင်ပြခြင်းဖြစ်ပါသည်။

၂။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုစနစ်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ အစိုးရ၏ ဘဏ္ဍာငွေ ဖြည့်ဆည်းမှု လိုအပ်ချက်များနှင့် ၎င်းတို့၏ကာလတို၊ ကာလရှည်ပေးရန် တာဝန်များကို ဆုံးရှုံးနိုင်ခြေအနည်းဆုံးနှင့် ကုန်ကျစရိတ်အနည်းဆုံးဖြစ်စေရန်နှင့် ပြည်တွင်းငွေချေးသက်သေခံ လက်မှတ်ဈေးကွက်ဖွံ့ဖြိုးရေးကို အားပေးမြှင့်တင်လျက်ရှိပါသည်။ နိုင်ငံတော်သည် ကာလလတ် ကြွေးမြီ စီမံခန့်ခွဲမှုမဟာဗျူဟာကို ချမှတ်ထားရှိပြီး ၎င်း၏အဓိကရည်ရွယ်ချက်များမှာ-

- (က) ကြွေးမြီခံနိုင်ရည်ရှိမှုအဆင့်ကို ထိန်းသိမ်းထားရှိရန်၊
- (ခ) ဘဏ္ဍာရေးဆိုင်ရာ ဆုံးရှုံးနိုင်ခြေများကို စီမံခန့်ခွဲရန်နှင့် ယင်းဆုံးရှုံးနိုင်ခြေများကို သင့်တင့်လျောက်ပတ်သော အတိုင်းအတာတွင်ရှိနေစေရန်အတွက် ပြည်သူ့ကြွေးမြီ အနေအထားကို အကဲဖြတ်ရန်၊
- (ဂ) အစိုးရငွေချေးသက်သေခံလက်မှတ်များရောင်းဝယ်သည့် ပြည်တွင်းဈေးကွက်များ ဖွံ့ဖြိုးတိုးတက်စေရန် တို့ဖြစ်ပါသည်။

၃။ ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာအရ ပြည်တွင်း၊ ပြည်ပမှချေးငွေများရယူရာတွင် နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိထိရောက်မည့် စီမံကိန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန်နှင့် ကြွေးမြီဝန်ထုတ်ဝန်ပိုး၊ ကုန်ကျစရိတ်နှင့် ဆုံးရှုံးနိုင်ခြေများကို အနည်းဆုံးဖြစ်စေရန် ဆောင် ရွက်သွားမည်ဖြစ်ပါသည်။

၄။ ဤအစီရင်ခံစာတွင် အောက်ပါအပိုင်း (၃) ပိုင်းဖြင့် တင်ပြထားပါသည်-

- (က) ပြည်ပကြွေးမြီအခြေအနေ
- (ခ) ပြည်တွင်းကြွေးမြီအခြေအနေ
- (ဂ) အစိုးရက ငွေထုတ်ချေးခြင်းနှင့် ထပ်ဆင့်ငွေထုတ်ချေးခြင်း

အပိုင်း (က)

ပြည်ပကြွေးမြီအခြေအနေ

၃၁-၃-၂၀၁၈ ရက်နေ့ရှိ ပြည်ပကြွေးမြီအခြေအနေ

(က) ကာလအပိုင်းအခြားအလိုက်ရယူခဲ့သည့် ပြည်ပကြွေးမြီအခြေအနေ

၅။ မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အားလျော်စွာ နိုင်ငံတော်၏စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခေတ်အဆက်ဆက် စီမံကိန်း၊ လုပ်ငန်းများအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ပြည်ပချေးငွေရယူမှုများရှိခဲ့ပါသည်။ ကာလအပိုင်းအခြားအလိုက် ပြည်ပကြွေးမြီအခြေအနေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-


(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	အကြောင်းအရာ	စာချုပ်တန်ဖိုး	ထုတ်ယူသုံးစွဲငွေ	၃၁-၃-၂၀၁၈ ထိ ပေးဆပ်ပြီးငွေ	ပေးဆပ်ရန် ကျန်ငွေ
၁။	၁၉၈၈ ခုနှစ်မတိုင်မီကာလ	၅,၄၅၁.၀၅၄	၅,၂၅၅.၄၅၇	၁,၀၃၈.၅၉၆	၄,၂၁၆.၈၆၁
၂။	၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ အထိ ကာလ	၄,၂၉၇.၉၅၆	၃,၈၈၀.၃၇၉	၁,၁၃၆.၁၈၂	၂,၇၄၄.၁၉၇
၃။	၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ အထိ ကာလ	၇,၂၄၁.၃၉၉	၃,၃၄၉.၇၈၀	၂၀၂.၁၀၃	၃,၁၄၇.၆၇၇
၄။	၂၀၁၆-၂၀၁၇ မှ ၂၀၁၇-၂၀၁၈ အထိ ကာလ	၃,၈၄၄.၃၉၀	၉၁.၄၃၅	-	၉၁.၄၃၅
	စုစုပေါင်း	၂၀,၈၃၄.၇၉၉	၁၂,၅၇၇.၀၅၁	၂,၃၇၆.၈၈၁	၁၀,၂၀၀.၁၇၀

မှတ်ချက်။ ၂၈-၃-၂၀၁၈ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။ (<https://www.imf.org/> ဝက်ဆိုက်ဒ်မှ ငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။)


၆။ အထက်ဖော်ပြပါ ကာလအပိုင်းအခြားအလိုက် ပြည်ပချေးငွေအခြေအနေအား နိုင်ငံ/ အဖွဲ့အစည်းအလိုက် အောက်ပါပုံကားချပ်များဖြင့် တင်ပြအပ်ပါသည်-

၁၉၈၈ ခုနှစ်မတိုင်မီက ရယူခဲ့သည့် ပြည်ပချေးငွေများ၏ လေးသပ်ရန်ကျန်ရှိမှုအခြေအနေ




၁၉၈၈ ခုနှစ်မတိုင်မီက ရယူခဲ့သော ပြည်ပချေးငွေများအနက် ဂျပန်နိုင်ငံမှ ချေးငွေအတွက် ပြန်လည်ပေးဆပ်ရန်ကျန်ငွေမှာ အများဆုံးဖြစ်ပြီး ဂျာမဏီနိုင်ငံက ဒုတိယအများဆုံးနှင့် ပြင်သစ်နိုင်ငံက တတိယအများဆုံး ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါသည်။

သည်။ အတိုးနှုန်းအနေဖြင့် ၀.၀၁% မှ ၃% ထိ ရှိပြီး ချေးငွေသက်တမ်း ၁၅ နှစ်မှ ၄၀ နှစ်ထိရှိပါသည်။ အများစုမှာ သက်သာမှုရှိသည့် ချေးငွေများဖြစ်ပါသည်။



၁၉၈၈-၁၉၈၉ မှ ၂၀၁၀-၂၀၁၁ ခု၊ ဘဏ္ဍာရေးနှစ် ကာလအတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ မှ Exim Bank of China နှင့် China Development Bank တို့မှ ချေးငွေအများဆုံး ရယူခဲ့သဖြင့် ၎င်းကာလအတွင်း ရယူခဲ့သော ချေးငွေများအနက် ပေးဆပ်ရန်ကျန်ရှိသည့် ပမာဏ၏ ၉၇% မှာ တရုတ်ချေးငွေဖြစ်ပါသည်။



၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ် ကာလအတွင်း ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှ ချေးငွေအများဆုံးရရှိခဲ့ပါသည်။ ယင်းကာလ အတွင်းရယူသည့် ပြည်ပချေးငွေများ၏ အတိုး နှုန်းမှာ ၀.၀၁% မှ ၅% ထိရှိပြီး သက်တမ်း ၁၀

နှစ်မှ ၄၀ နှစ်ထိဖြစ်သဖြင့် သက်သာသောချေးငွေများဖြစ်ပါသည်။



၂၀၁၆-၂၀၁၇ မှ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ကာလအတွင်း သက်သာသောချေးငွေများကို သာ ရယူဆောင်ရွက်ခဲ့ပြီး စီမံကိန်းအများစု သည် ချေးငွေထုတ်ယူသုံးစွဲခဲ့ ဖြစ်ပါသည်။ ယင်းကာလတွင် ကမ္ဘာ့ဘဏ် (အိုင်ဒီအေ) ချေးငွေမှာ အများဆုံးဖြစ်ပါသည်။

(ခ) နိုင်ငံ/အဖွဲ့အစည်းအလိုက် ပြည်ပကြွေးမြီအခြေအနေ

၇။ ၃၁-၃-၂၀၁၈ ရက်နေ့အထိ ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှုတွင် ချေးငွေပမာဏ အမေရိကန် ဒေါ်လာ ၆,၈၉၁.၀၀၅ သန်းဖြင့် ဂျပန်နိုင်ငံက အများဆုံးဖြစ်သော်လည်း ထုတ်ယူသုံးစွဲမှုမှာ အမေရိကန်ဒေါ်လာ ၅,၁၁၈.၃၅၂ သန်းဖြင့် တရုတ်နိုင်ငံမှ အများဆုံးထုတ်ယူသုံးစွဲခဲ့ပါသည်။ ပေးဆပ်

ရန်ကုန်ရှိမှုတွင်လည်း အမေရိကန်ဒေါ်လာ ၄,၀၂၂.၄၂၁ သန်းဖြင့် တရုတ်နိုင်ငံသို့ အများဆုံး ပြန်လည်ပေးဆပ်ရမည်ဖြစ်ပါသည်။ ၃၁-၃-၂၀၁၈ ရက်နေ့ရှိ နိုင်ငံ/အဖွဲ့အစည်းအလိုက် ပြည်ပ ကြွေးမြီလက်ကျန်ကို အောက်ပါအတိုင်းဖော်ပြအပ်ပါသည်-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဗြိတိန်နိုင်ငံ/ အဖွဲ့အစည်းအမည်	ချေးငွေပမာဏ	ထုတ်ယူသုံးစွဲငွေ	ပေးဆပ်ပြီးငွေ	ပေးဆပ်ရန် ကျန်ငွေ
	အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ				
၁။	အေဒီဘီ	၄,၉၅၉.၇၂၃	၂,၅၈၉.၁၄၅	၈၀၁.၁၄၁	၁,၇၈၈.၀၀၄
၂။	အေအိုင်အက်မ်	၁,၄၂၀.၃၈၅	၈၄၃.၄၄၃	၂၇၀.၉၃၆	၅၇၂.၅၀၇
၃။	အိုင်ဒီအေ	၂၀.၀၀၀	၁.၄၆၄	-	၁.၄၆၄
၄။	အိုင်အက်မ်အေဒီ	၃,၄၁၀.၄၄၃	၁,၇၁၄.၇၉၂	၅၁၇.၀၀၆	၁,၁၉၇.၇၈၆
၅။	အိုပက်	၇၆.၅၉၅	၆.၂၆၉	-	၆.၂၆၉
	နှစ်နိုင်ငံအစိုးရကြားချေးငွေ	၃၂.၃၀၀	၂၃.၁၇၇	၁၃.၁၉၉	၉.၉၇၈
	ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများ	၁၅,၈၇၅.၀၇၆	၉,၉၈၇.၉၀၆	၁,၅၇၅.၇၄၀	၈,၄၁၂.၁၆၆
		၈,၈၀၃.၃၂၃	၄,၂၄၇.၃၂၈	၂၅၀.၆၅၃	၃,၉၉၆.၆၇၅
၆။	ဂျပန်	၆,၈၉၁.၀၀၅	၂,၄၇၆.၂၀၃	၀.၉၄၈	၂,၄၇၅.၂၅၅
၇။	ဩစတြီးယား	၁၃၉.၄၂၂	၁၃၉.၄၂၂	-	၁၃၉.၄၂၂
၈။	ဖင်လန်	၃.၀၉၃	၃.၀၉၃	-	၃.၀၉၃
၉။	ပြင်သစ်	၅၇၈.၅၆၉	၅၇၈.၅၆၉	၄၂.၂၆၉	၅၃၆.၃၀၀
၁၀။	ဂျာမနီ	၁,၀၃၈.၀၄၈	၁,၀၀၂.၂၃၈	၂၀၇.၄၃၆	၇၉၄.၈၀၂
၁၁။	အီတလီ	၂၄.၇၉၆	-	-	-
၁၂။	နယ်သာလန်	၉.၅၇၆	၉.၅၇၆	-	၉.၅၇၆
၁၃။	အင်္ဂလန်	၃၈.၂၂၇	၃၈.၂၂၇	-	၃၈.၂၂၇
၁၄။	အေအက်မ်ဒီ	၈၀.၅၈၇	-	-	-
	ပဲရစ်ကလပ်အဖွဲ့ဝင်မဟုတ်သောနိုင်ငံများ	၇,၀၇၁.၇၅၃	၅,၇၄၀.၅၇၈	၁,၃၂၅.၀၈၇	၄,၄၁၁.၄၉၁
၁၅။	တရုတ်	၅,၇၈၁.၀၂၆	၅,၁၁၈.၃၅၂	၁,၁၁၅.၉၃၁	၄,၀၀၂.၄၂၁
၁၆။	အိန္ဒိယ	၅၆၃.၈၉၈	၃၁၄.၂၃၅	၁၁၀.၂၃၃	၂၀၄.၀၀၂
၁၇။	ကိုရီးယား	၅၅၈.၃၈၅	၂၀၆.၃၃၃	၆၀.၀၈၁	၁၄၆.၂၅၂
၁၈။	ဆော်ဒီ	၈.၀၀၀	၂.၅၃၀	၁.၀၀၀	၁.၅၃၀
၁၉။	ထိုင်း	၂၇.၉၀၆	၂၇.၉၀၆	၆.၉၇၇	၂၀.၉၂၉
၂၀။	ဆာဗီးယား	၇၀.၅၄၈	၇၀.၅၄၈	၃၀.၈၆၅	၃၉.၆၈၃
၂၁။	ပိုလန်	၆၁.၉၉၀	၀.၆၇၄	-	၀.၆၇၄
	စုစုပေါင်း	၂၀,၈၃၄.၇၉၉	၁၂,၅၇၇.၀၅၁	၂,၃၇၆.၈၈၁	၁၀,၂၈၀.၁၇၀

မှတ်ချက်။ ၂၈-၃-၂၀၁၈ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။ (<https://www.imf.org/> ဝက်ဆိုက်ဒ်မှ ငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။)

(ဂ) ဝန်ကြီးဌာနအလိုက် ပြည်ပကြွေးမြီအခြေအနေ

၈။ ၃၁-၃-၂၀၁၈ ရက်နေ့ရှိ ဝန်ကြီးဌာနအလိုက် ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှု၊ ထုတ်ယူသုံးစွဲမှု နှင့် ပေးဆပ်ရန်ကျန်ရှိမှုတို့တွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အများဆုံးဖြစ်ပါသည်။ ၃၁-၃-၂၀၁၈ ရက်နေ့ရှိ ဝန်ကြီးဌာနအလိုက် ပြည်ပကြွေးမြီလက်ကျန်ကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာနအမည်	ချေးငွေပမာဏ	ထုတ်ယူသုံးစွဲငွေ	ပေးဆပ်ပြီးငွေ	ပေးဆပ်ရန် ကျန်ငွေ
၁။	ပြည်ထဲရေး	၁၀၁.၁၇၆	၃၉.၈၆၀	-	၃၉.၈၆၀
၂။	ကာကွယ်ရေး	၂၈၁.၀၉၄	၂၇၉.၇၇၉	၃၂.၃၁၅	၂၄၇.၄၆၄
၃။	ပြန်ကြားရေး	၁.၈၈၄	၁.၈၈၄	-	၁.၈၈၄
၄။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၂.၀၃၃.၄၀၄	၈၉၃.၁၃၅	၁၂၇.၁၃၈	၇၆၅.၉၉၇
၅။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး	၃.၅၉၁.၈၈၅	၁,၉၁၁.၈၂၁	၂၂၀.၂၀၂	၁,၆၉၁.၆၁၉
၆။	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး	၂၈.၉၂၆	၂၈.၉၂၆	၀.၀၁၅	၂၈.၉၁၁
၇။	လျှပ်စစ်နှင့်စွမ်းအင်	၆,၃၃၁.၈၅၁	၄,၁၈၁.၅၁၇	၉၂၀.၇၅၃	၃,၂၆၀.၇၆၄
၈။	စက်မှု	၁,၈၀၄.၀၆၂	၁,၆၈၈.၃၆၉	၂၂၉.၀၈၈	၁,၄၅၉.၂၈၁
၉။	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	၂၇.၉၀၁	၂၇.၉၀၁	၀.၀၁၄	၂၇.၈၈၇
၁၀။	ပညာရေး	၁၇၃.၉၉၂	၇၉.၄၁၈	-	၇၉.၄၁၈
၁၁။	ကျန်းမာရေးနှင့်အားကစား	၁၀၇.၃၂၅	၅၉.၂၈၂	-	၅၉.၂၈၂
၁၂။	စီမံကိန်းနှင့်ဘဏ္ဍာရေး	၄,၁၉၁.၉၂၆	၃,၂၂၇.၂၆၉	၈၄၇.၃၅၆	၂,၃၇၉.၉၁၃
၁၃။	ဆောက်လုပ်ရေး	၁,၄၅၉.၀၂၉	၁၃၅.၄၇၅	-	၁၃၅.၄၇၅
၁၄။	ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ	၅၆၄.၆၆၁	၂၁.၅၉၀	-	၂၁.၅၉၀
၁၅။	မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ	၁၀၉.၅၉၂	၀.၈၁၀	-	၀.၈၁၀
၁၆။	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၂၆.၀၉၁	၀.၀၁၅	-	၀.၀၁၅
	စုစုပေါင်း	၂၀,၈၃၄.၇၉၉	၁၂,၅၇၇.၀၅၁	၂,၃၇၆.၈၈၁	၁၀,၂၈၀.၁၇၀

မှတ်ချက်။ ၂၈-၃-၂၀၁၈ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။ (<https://www.imf.org/> ဝက်ဆိုက်ဒ်မှ ငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။)

၉။ ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုပမာဏမှာ စုစုပေါင်းစာချုပ်တန်ဖိုး၏ ၆၀% ရှိပါသည်။ ၂၀၁၁ - ၂၀၁၂ မှ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာရေးနှစ်ကာလအတွင်းချုပ်ဆိုခဲ့သောချေးငွေ စာချုပ်တန်ဖိုး၏ ၄၆% ခန့်ကို ထုတ်ယူသုံးစွဲခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်နောက်ပိုင်း ရယူခဲ့သော ချေးငွေများ၏ ၂% ခန့်ကိုသာ ထုတ်ယူသုံးစွဲခဲ့ပြီး ယင်းကာလအတွင်းရယူခဲ့သည့် ချေးငွေအများစုမှာ ချေးငွေထုတ်ယူ နိုင်ရန် ဆောင်ရွက်ဆဲဖြစ်ပါသဖြင့် ထုတ်ယူမှုအားနည်းခြင်းဖြစ်ပါသည်။

၁၀။ ပြည်ပချေးငွေဖြင့် အကောင်အထည်ဖော်သည့်စီမံကိန်းသည် ငွေသားရယူအကောင်အထည် ဖော်သည့် စီမံကိန်းဖြစ်ပါက ချေးငွေထုတ်ယူသုံးစွဲမှုလျင်မြန်နိုင်သော်လည်း ပစ္စည်းဝယ်ယူ၍ အကောင် အထည်ဖော်သည့် စီမံကိန်းဖြစ်ပါက အောက်ပါကိစ္စရပ်များကြောင့် ကြန့်ကြာမှုများကြုံတွေ့ရပါသည်-

- (က) စီမံကိန်းအသေးစိတ်ပုံစံရေးဆွဲခြင်း (Detailed Design)၊
- (ခ) တင်ဒါခေါ်ယူသည့်လုပ်ငန်းစဉ်များဆောင်ရွက်ခြင်း၊
- (ဂ) သက်ဆိုင်ရာချေးငွေပေးသည့် အဖွဲ့အစည်း/နိုင်ငံထံမှ No Objection Letter (NOL) ကို စောင့်ဆိုင်းခြင်း၊
- (ဃ) အကြံပေးငှားရမ်းမှုဆိုင်ရာစာချုပ်ချုပ်ဆိုရခြင်း သို့မဟုတ် ပစ္စည်းဝယ်ယူရေးလုပ်ငန်း များအတွက် စာချုပ်ချုပ်ဆိုရခြင်း၊
- (င) ချေးငွေရယူသည့်အဖွဲ့အစည်းများသည် ပြည်ပနိုင်ငံ/ အဖွဲ့အစည်းများ၏ လုပ်ထုံး လုပ်နည်း၊ စည်းမျဉ်းစည်းကမ်းများကို နားလည်သဘောပေါက်အောင်ကြိုးစားရခြင်း၊
- (စ) မိမိ၏ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများနှင့် ညီညွတ်အောင်ဆောင်ရွက်ရခြင်း၊
- (ဆ) သက်ဆိုင်ရာဌာန/ အဖွဲ့အစည်းများတွင် လုပ်ငန်းကျွမ်းကျင်ဝန်ထမ်း လုံလောက်မှုမရှိ ခြင်းတို့ကြောင့်ဖြစ်ပါသည်။

၁၁။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ချေးငွေထုတ်ယူသုံးစွဲသည့်ပမာဏသည် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ်အတွင်း ချေးငွေထုတ်ယူသုံးစွဲသည့်ပမာဏထက် ပိုမိုလာသည်ကိုတွေ့ရှိရပါသည်။ စီမံကိန်း အကောင်အထည်ဖော်သည့် ကာလအစပိုင်းတွင် အထက်ဖော်ပြပါအချက်များကြောင့် ကြန့်ကြာမှုများ ရှိသော်လည်း နောက်ပိုင်းတွင် လုပ်ငန်းကျွမ်းကျင်မှုများရှိလာသဖြင့် ချေးငွေထုတ်ယူမှုအားကောင်း လာခြင်းဖြစ်ပါသည်။

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှုအခြေအနေ

၁၂။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေရယူရန် စာချုပ်ချုပ်ဆိုမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(က) နိုင်ငံ/အဖွဲ့အစည်းအလိုက် ချေးငွေစာချုပ်ချုပ်ဆိုမှု

(သန်းပေါင်း)

စဉ်	ချေးငွေပေးသည့်နိုင်ငံ/အဖွဲ့အစည်း	စီမံကိန်းအမည်	စာချုပ်ချုပ်ဆိုသည့်နေ့	ချေးငွေဆိုင်ရာ စည်းကမ်းချက်များ		ချေးငွေပမာဏ	
၁။	အေဒီဘီ					USD	၁၂.၀၀၀
		မဲခေါင်မြို့စိုက်ပျိုးရေးသယံဇာတများလုံခြုံမှုဆိုင်ရာစီမံချက်	၁၁-၄-၂၀၁၇	အတိုးနှုန်း	၁% (ဆိုင်းငံ)	USD	၁၂.၀၀၀
				ဆိုင်းငံ ပြန်ဆပ်	၁.၅% (ပြန်ဆပ်) ၈ ၂၄		
၂။	အိုင်ဒီအေ					USD	၄၄၄.၅၅၉
		မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း	၁၁-၄-၂၀၁၇			SDR	၇၁.၇၀၀
						(Equ:USD)	၁၀၄.၅၀၈
		ဖွံ့ဖြိုးမှုမူဝါဒချေးငွေ (DPO)	၁၈-၈-၂၀၁၇	အတိုးနှုန်း	၀.၇၅%	SDR	၁၄၇.၈၀၀
				ဆိုင်းငံ ပြန်ဆပ်	၆ ၃၂	(Equ:USD)	၂၁၅.၄၂၉
		အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာစီမံကိန်း	၃-၁၀-၂၀၁၇			SDR	၈၅.၅၀၀
						(Equ:USD)	၁၂၄.၆၂၂
၃။	အိုင်အက်ဖ်အေဒီ					USD	၅၈.၈၈၆
		အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း	၂၆-၃-၂၀၁၈	အတိုးနှုန်း	၀.၇၅%	SDR	၄၀.၄၀၀
				ဆိုင်းငံ ပြန်ဆပ်	၁၀ ၃၀	(Equ:USD)	၅၈.၈၈၆
၄။	ဂျပန်					USD	၁,၂၁၁.၈၆၀
		ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ အလုံးစုံပြုပြင် မွမ်းမံရေးစီမံကိန်း	၂၅-၄-၂၀၁၇			JPY	၁၀,၇၈၇.၀၀၀
						(Equ:USD)	၁၀၂.၂၆၆
		အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း(အဆင့်-၂)	၂၉-၃-၂၀၁၈	အတိုးနှုန်း	၀.၀၁%	JPY	၁၄,၉၄၉.၀၀၀
				ဆိုင်းငံ ပြန်ဆပ်	၁၀ ၃၀	(Equ:USD)	၁၄၁.၇၂၄
		အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း	၂၉-၃-၂၀၁၈			JPY	၁၅,၀၀၀.၀၀၀
						(Equ:USD)	၁၄၂.၂၀၇

(သန်းပေါင်း)

စဉ်	ချေးငွေပေးသည့်နိုင်ငံ/အဖွဲ့အစည်း	စီမံကိန်းအမည်	စာချုပ်ချုပ်ဆိုသည့်နေ့	ချေးငွေဆိုင်ရာ စည်းကမ်းချက်များ		ချေးငွေပမာဏ
		စိုက်ပျိုးရေးဝင်ငွေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း	၂၉-၃-၂၀၁၈	အတိုးနှုန်းဆိုင်းငံ့ပြန်ဆပ်	၀.၀၁% ၁၀ ၃၀	JPY ၃၀,၄၆၉.၀၀၀ (Equ:USD) ၂၈၈.၈၆၀
		ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်-၂ (အပိုင်း-၁)	၂၉-၃-၂၀၁၈			JPY ၅၆,၆၂၂.၀၀၀ (Equ:USD) ၅၃၆.၈၀၃
၅။	ဂျာမနီ					USD ၃၅.၈၀၉
		မြန်မာ့မီးရထားဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်)တိုးတက်ကောင်းမွန်ရေးစီမံကိန်း	၁၄-၆-၂၀၁၇	အတိုးနှုန်းဆိုင်းငံ့ပြန်ဆပ်	၀.၇၅% ၁၀ ၃၀	EUR ၅.၀၀၀ (Equ:USD) ၆.၁၉၉
		ကျေးလက်ဒေသလျှပ်စစ်ဓာတ်အားရရှိရေး အစီအစဉ်-၂ ဓာတ်အားစနစ်တိုးချဲ့ခြင်း	၂၁-၉-၂၀၁၇			EUR ၂၃.၈၈၃ (Equ:USD) ၂၉.၆၁၀
၆။	ကိုရီးယား					USD ၆၁.၃၀၀
		တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း	၁၁-၉-၂၀၁၇	အတိုးနှုန်းဆိုင်းငံ့ပြန်ဆပ်	၀.၀၁% ၁၅ ၂၅	USD ၆၁.၃၀၀
၇။	အေအက်ဖ်ဒီ					USD ၃၀.၉၉၅
		ရေသွင်းစိုက်ပျိုးမှုဧရိယာအပါအဝင် လယ်ယာကဏ္ဍဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း	၂၅-၉-၂၀၁၇	အတိုးနှုန်းဆိုင်းငံ့ပြန်ဆပ်	6 months EURIBOR - 40 bp ၈ ၁၂	EUR ၂၅.၀၀၀ (Equ:USD) ၃၀.၉၉၅
၈။	ပိုလန်					USD ၆၁.၉၉၀
		ခေတ်မီအဆင့်မြင့်မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးယာဉ်များ၊ မီးသတ်အထောက်အကူပြုယာဉ်များ၊ စက်ကိရိယာများနှင့်ဆက်စပ်ပစ္စည်းများဝယ်ယူရန်	၁၁-၄-၂၀၁၇	အတိုးနှုန်းဆိုင်းငံ့ပြန်ဆပ်	၀.၁၅% ၅ ၅၅	EUR ၅၀.၀၀၀ (Equ:USD) ၆၁.၉၉၀
စုစုပေါင်း						USD ၁,၉၁၇.၃၉၉

မှတ်ချက်။ 6 months Euro Interbank Offer Rate (6 months EURIBOR)

40 basis points=0.4% (40 bps)

၂၈-၃-၂၀၁၈ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။ <https://www.imf.org/> ဝက်ဆိုက်ဒ်မှ

ငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။)

(ခ) ဝန်ကြီးဌာန/အဖွဲ့အစည်းအလိုက် ချေးငွေစာချုပ်ချုပ်ဆိုမှု

(သန်းပေါင်း)

စဉ်	စီမံကိန်းအမည်	စာချုပ်ချုပ်ဆိုသည့်နေ့	ချေးငွေဆိုင်ရာ စည်းကမ်းချက်များ		ချေးငွေပမာဏ	
၁။	ပြည်ထဲရေးဝန်ကြီးဌာန				USD	၆၀.၉၉၀
	ဦးစီးဌာနများ				USD	၆၀.၉၉၀
	မီးသတ်ဦးစီးဌာန				USD	၆၀.၉၉၀
	- ခေတ်မီအဆင့်မြင့်မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး ယာဉ်များ၊ မီးသတ်အထောက်အကူပြုယာဉ်များ၊ စက်ကိရိယာများနှင့် ဆက်စပ်ပစ္စည်းများဝယ်ယူရန် (Poland)	၁၁-၄-၂၀၁၇	အတိုးနှုန်း	၀.၁၅%	EUR	၅၀.၀၀၀
			ဆိုင်းငံ့ ပြန်ဆပ်	၅ ၅၅	(Equ:USD)	၆၀.၉၉၀
၂။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန				USD	၃၁၃.၁၃၆
	ဦးစီးဌာနများ				USD	၃၁၃.၁၃၆
	ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန				USD	၃၁၃.၁၃၆
	- ရေသွင်းစိုက်ပျိုးမှုရေယာအပါအဝင် လယ်ယာကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (AFD)	၂၅-၉-၂၀၁၇	အတိုးနှုန်း	6 months EURIBOR - 40 bp	EUR	၂၅.၀၀၀
			ဆိုင်းငံ့ ပြန်ဆပ်	၈ ၁၂	(Equ:USD)	၃၀.၉၉၅
	- အရှေ့ပိုင်းပြည်နယ်များ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (IFAD)	၂၆-၃-၂၀၁၈	အတိုးနှုန်း	၀.၇၅%	SDR	၄၀.၄၀၀
			ဆိုင်းငံ့ ပြန်ဆပ်	၁၀ ၃၀	(Equ:USD)	၅၈.၈၈၆
	- စိုက်ပျိုးရေးဝင်ငွေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (JICA)	၂၉-၃-၂၀၁၈	အတိုးနှုန်း	၀.၀၁%	JPY	၂၃.၅၄၉.၀၀၀
			ဆိုင်းငံ့ ပြန်ဆပ်	၁၀ ၃၀	(Equ:USD)	၂၂၃.၂၅၅
၃။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန				USD	၆၀၄.၃၀၂
	ဦးစီးဌာနများ				USD	၆၀.၃၀၀
	ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာန				USD	၆၀.၃၀၀
	- တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (KEDCF)	၁၁-၉-၂၀၁၇	အတိုးနှုန်း	၀.၀၁%	USD	၆၀.၃၀၀
			ဆိုင်းငံ့ ပြန်ဆပ်	၁၅ ၂၅		
	နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ မြန်မာ့မီးရထား				USD	၅၄၃.၀၀၂
					USD	၅၄၃.၀၀၂
	- မြန်မာ့မီးရထားဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) တိုးတက်ကောင်းမွန်ရေးစီမံကိန်း (KfW)	၁၄-၆-၂၀၁၇	အတိုးနှုန်း	၀.၇၅%	EUR	၅.၀၀၀
			ဆိုင်းငံ့ ပြန်ဆပ်	၁၀ ၃၀	(Equ:USD)	၆.၁၉၉
	- ရန်ကုန်-မန္တလေးရထားလမ်း အဆင့်မြှင့်တင်ရေးစီမံကိန်း အဆင့်-၂ (အပိုင်း-၁) (JICA)	၂၉-၃-၂၀၁၈	အတိုးနှုန်း	၀.၀၁%	JPY	၅၆.၆၂၂.၀၀၀
			ဆိုင်းငံ့ ပြန်ဆပ်	၁၀ ၃၀	(Equ:USD)	၅၃၆.၈၀၃

(သန်းပေါင်း)

စဉ်	စီမံကိန်းအမည်	စာချုပ်ချုပ်ဆိုသည့်နေ့	ချေးငွေဆိုင်ရာ စည်းကမ်းချက်များ		ချေးငွေပမာဏ	
၄။	လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန				USD	၁၃၁.၈၇၆
	နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ				USD	၁၃၁.၈၇၆
	လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း				USD	၁၃၁.၈၇၆
	- ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ အလုံးစုံပြုပြင်မွမ်းမံရေးစီမံကိန်း (JICA)	၂၅-၄-၂၀၁၇	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀.၀၁% ၁၀ ၃၀	JPY (Equ:USD)	၁၀,၇၈၇.၀၀၀ ၁၀၂.၂၆၆
	လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း					
	- ကျေးလက်ဒေသလျှပ်စစ်ဓာတ်အားရရှိရေး အစီအစဉ်-၂ ဓာတ်အားစနစ်တိုးချဲ့ခြင်း (KfW)	၂၁-၉-၂၀၁၇	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀.၇၅% ၁၀ ၃၀	EUR (Equ:USD)	၂၃.၈၈၃ ၂၉.၆၁၀
၅။	ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန				USD	၁၂.၀၀၀
	ဦးစီးဌာနများ				USD	၁၂.၀၀၀
	ပြည်သူ့ကျန်းမာရေးဦးစီးဌာန				USD	၁၂.၀၀၀
	- မဲခေါင်မြစ်ဝှမ်းဒေသကျန်းမာရေးလုံခြုံမှုဆိုင်ရာစီမံချက် (ADB)	၁၁-၄-၂၀၁၇	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၁% (ဆိုင်းငံ့) ၁.၅% (ပြန်ဆပ်) ၈ ၂၄	USD	၁၂.၀၀၀
၆။	စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန				USD	၅၉၉.၂၇၆
	ဦးစီးဌာနများ				USD	၃၁၅.၃၄၅
	ငွေတိုက်ဦးစီးဌာန				USD	၂၃၆.၉၂၈
	- ဖွံ့ဖြိုးမှုမူဝါဒချေးငွေ (IDA)	၁၈-၈-၂၀၁၇	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀.၇၅% ၆ ၃၂	SDR (Equ:USD)	၁၄၇.၈၀၀ ၂၁၅.၄၂၉
	- အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာစီမံကိန်း (IDA)	၃-၁၀-၂၀၁၇			SDR (Equ:USD)	၁၄.၇၅၀ ၂၁.၄၉၉
	ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာန				USD	၇၈.၄၁၇
	- မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (IDA)	၁၁-၄-၂၀၁၇	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀.၇၅% ၆ ၃၂	SDR (Equ:USD)	၅၃.၈၀၀ ၇၈.၄၁၇
	နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများ				USD	၂၈၃.၉၃၁
	မြန်မာ့စီးပွားရေးဘဏ်				USD	၂၈၃.၉၃၁
	- အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (အဆင့်-၂) (JICA)	၂၉-၃-၂၀၁၈	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀.၀၁% ၁၀ ၃၀	JPY (Equ:USD)	၁၄,၉၄၉.၀၀၀ ၁၄၁.၇၂၄
	- အိမ်ရာဖွံ့ဖြိုးရေးစီမံကိန်း (JICA)	၂၉-၃-၂၀၁၈	အတိုးနှုန်း ဆိုင်းငံ့ ပြန်ဆပ်	၀.၀၁% ၁၀ ၃၀	JPY (Equ:USD)	၁၅,၀၀၀.၀၀၀ ၁၄၂.၂၀၇

(သန်းပေါင်း)

စဉ်	စီမံကိန်းအမည်	စာချုပ်ချုပ်ဆိုသည့်နေ့	ချေးငွေဆိုင်ရာ စည်းကမ်းချက်များ		ချေးငွေပမာဏ	
၇။	ဆောက်လုပ်ရေးဝန်ကြီးဌာန				USD	၆၅.၆၀၅
	ဦးစီးဌာနများ				USD	၆၅.၆၀၅
	ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန				USD	၆၅.၆၀၅
	- စိုက်ပျိုးရေးဝင်ငွေကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (JICA)	၂၉-၃-၂၀၁၈	အတိုးနှုန်း	၀.၀၁%	JPY	၆,၉၂၀.၀၀၀
			ဆိုင်းငံ့	၁၀	(Equ:USD)	၆၅.၆၀၅
			ပြန်ဆပ်	၃၀		
၈။	မြန်မာနိုင်ငံတော်ဗဟိုဘဏ်				USD	၂၆.၀၉၁
	- မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း (IDA)	၁၁-၄-၂၀၁၇	အတိုးနှုန်း	၀.၇၅%	SDR	၁၇.၉၀၀
			ဆိုင်းငံ့	၆	(Equ:USD)	၂၆.၀၉၁
			ပြန်ဆပ်	၃၂		
၉။	ရန်ကုန်တိုင်းဒေသကြီး				USD	၁၀၃.၁၂၃
	ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ				USD	၁၀၃.၁၂၃
	- အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာစီမံကိန်း (IDA)	၃-၁၀-၂၀၁၇	အတိုးနှုန်း	၀.၇၅%	SDR	၇၀.၇၅၀
			ဆိုင်းငံ့	၆	(Equ:USD)	၁၀၃.၁၂၃
			ပြန်ဆပ်	၃၂		
စုစုပေါင်း					USD	၁,၉၁၇.၃၉၉

မှတ်ချက်။ 6 months Euro Interbank Offer Rate (6 months EURIBOR)

40 basis points=0.4% (40 bps)


၂၈-၃-၂၀၁၈ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။ (<https://www.imf.org/> ဝက်ဆိုက်ဒ်မှ ငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။)

၁၃။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေစာချုပ်ချုပ်ဆိုသည့် ချေးငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁,၉၁၇.၃၉၉ သန်းဖြစ်ပြီး ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဂျင်စီချေးငွေက အများဆုံးဖြစ်ပြီး ဂျပန်သန်း ၁၂၇,၈၂၇.၀ သန်း (အမေရိကန်ဒေါ်လာ ၁,၂၁၁.၈၆၀ သန်း) ဖြစ်ပါသည်။ ဝန်ကြီးဌာနအနေဖြင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အတွက် စာချုပ်ချုပ်ဆိုခဲ့သည့် ချေးငွေပမာဏမှာ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၆၀၄.၃၀၂ သန်းဖြစ်ပါသည်။

၁၃ -

၁၄။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ကဏ္ဍအလိုက် ပြည်ပချေးငွေရယူရန် စာချုပ်ချုပ်ဆိုမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပြီး ပို့ဆောင်ရေးကဏ္ဍအတွက် ချေးငွေစာချုပ်ချုပ်ဆိုမှုမှာ အများဆုံးဖြစ်ပါသည်-

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကဏ္ဍအလိုက် ပြည်ပချေးငွေစာချုပ်ချုပ်ဆိုမှုအခြေအနေ



၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေ

၁၅။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေပမာဏ အမေရိကန်ဒေါ်လာ ၆၉၆.၈၉၈ သန်း ထုတ်ယူသုံးစွဲခဲ့ပြီး ချေးငွေပြန်လည်ပေးဆပ်မှုအနေဖြင့် အရင်း အမေရိကန်ဒေါ်လာ ၄၆၅.၂၈၉ သန်းနှင့် အတိုး အမေရိကန်ဒေါ်လာ ၂၃၂.၈၈၃ သန်း၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၉၈.၁၇၂ သန်းအား ပြန်လည်ပေးဆပ်ခဲ့ပါသည်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း နိုင်ငံ/ အဖွဲ့အစည်းအလိုက် ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	မြီရှင်နိုင်ငံ/ အဖွဲ့အစည်းအမည်	နှစ်အတွင်း ထုတ်ယူသုံးစွဲမှု		နှစ်အတွင်း အချိန်စေ့ရောက်သဖြင့် ပြန်လည်ပေးဆပ်မှု			
		ပမာဏ	%	အရင်း	အတိုး	ပေါင်း	%
	အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ	၂၇၅.၅၉၆	၃၉.၆	၄၁.၃၅၉	၁၃.၁၄၀	၅၄.၄၉၉	၇.၈
၁။	အေဒီဘီ	၂၆.၄၈၂	၃.၈	၁၅.၀၂၄	၅.၃၉၆	၂၀.၄၂၀	၂.၉
၂။	အေအိုင်အက်ဖ်	၀.၅၇၈	၀.၁	-	-	-	-
၃။	အိုင်ဒီအေ	၂၄၅.၈၄၅	၃၅.၃	၂၅.၂၀၃	၇.၄၉၈	၃၂.၇၀၁	၄.၇
၄။	အိုင်အက်ဖ်အေဒီ	၂.၆၉၁	၀.၄	-	၀.၀၃၀	၀.၀၃၀	*
၅။	အိုပက်	-	-	၁.၁၃၂	၀.၂၁၆	၁.၃၄၈	၀.၂

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဗြိတိန်နိုင်ငံ/ အဖွဲ့အစည်းအမည်	နှစ်အတွင်း ထုတ်ယူသုံးစွဲမှု		နှစ်အတွင်း အချိန်စေ့ရောက်သဖြင့် ပြန်လည်ပေးဆပ်မှု			
		ပမာဏ	%	အရင်း	အတိုး	ပေါင်း	%
	နှစ်နိုင်ငံအစိုးရကြားချေးငွေ ပဲရစ်ကလပ်အဖွဲ့ဝင်နိုင်ငံများ	၄၂၁.၃၀၂	၆၀.၄	၄၂၃.၉၃၀	၂၁၉.၇၄၃	၆၄၃.၆၇၃	၉၂.၂
		၂၀၉.၉၈၃	၃၀.၁	၉.၁၄၅	၃၄.၆၃၃	၄၃.၇၇၈	၆.၂
၆။	ဂျပန်	၂၀၉.၉၈၃	၃၀.၁	-	၀.၂၂၉	၀.၂၂၉	*
၇။	ဩစတြီးယား	-	-	-	၂.၁၂၁	၂.၁၂၁	၀.၃
၈။	ဖင်လန်	-	-	-	၀.၀၂၃	၀.၀၂၃	*
၉။	ပြင်သစ်	-	-	၀.၆၁၄	၁၀.၅၄၀	၁၁.၁၅၄	၁.၆
၁၀။	ဂျာမနီ	-	-	၈.၅၃၁	၂၁.၁၁၃	၂၉.၆၄၄	၄.၂
၁၁။	အီတလီ	-	-	-	-	-	-
၁၂။	နယ်သာလန်	-	-	-	၀.၁၉၈	၀.၁၉၈	*
၁၃။	အင်္ဂလန်	-	-	-	၀.၄၀၉	၀.၄၀၉	၀.၁
	ပဲရစ်ကလပ်အဖွဲ့ဝင်မဟုတ်သော နိုင်ငံများ	၂၁၁.၃၁၉	၃၀.၃	၄၁၄.၇၈၅	၁၈၅.၁၁၀	၅၉၉.၈၉၅	၈၆.၀
၁၄။	တရုတ်	၁၂၄.၉၀၁	၁၇.၉	၃၇၁.၀၄၆	၁၇၈.၇၃၉	၅၄၉.၇၈၅	၇၈.၇
၁၅။	အေအက်မ်ဒီ	-	-	-	-	-	-
၁၆။	အိန္ဒိယ	၃၃.၇၉၂	၄.၉	၁၄.၀၁၆	၃.၃၅၂	၁၇.၃၆၈	၂.၅
၁၇။	ကိုရီးယား	၂၁.၁၇၀	၃.၀	၁၇.၀၁၆	၁.၇၀၆	၁၈.၇၂၂	၂.၇
၁၈။	ဆော်ဒီ	-	-	၀.၄၀၀	၀.၂၆၆	၀.၆၆၆	၀.၁
၁၉။	ထိုင်း	၀.၀၇၁	*	၃.၄၈၈	၀.၃၅၃	၃.၈၄၁	၀.၆
၂၀။	ဆာမီးယား	၃၀.၇၁၁	၄.၄	၈.၈၁၉	၀.၆၉၄	၉.၅၁၃	၁.၄
၂၁။	ပိုလန်	၀.၆၇၄	၀.၁	-	*	-	-
	စုစုပေါင်း	၆၉၆.၈၉၈	၁၀၀.၀	၄၆၅.၂၈၉	၂၃၂.၈၈၃	၆၉၈.၁၇၂	၁၀၀.၀

မှတ်ချက်။ (၁) * ၀.၀၁% အောက် နည်းသောကြောင့်ဖြစ်ပါသည်။

(၂) ၂၈-၃-၂၀၁၈ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။ (<https://www.imf.org/> ဝက်ဆိုက်ဒ်မှ ငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။)

၁၆။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုတွင် ကမ္ဘာ့ဘဏ်ချေးငွေက အများဆုံးဖြစ်ပြီး ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီချေးငွေက ဒုတိယ အများဆုံးဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်နောက်ပိုင်းတွင် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် အကောင်အထည်ဖော် သည့် စီမံကိန်း (၁၃) ခုရှိပြီး ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီချေးငွေ ဖြင့် အကောင်အထည်ဖော်သည့်စီမံကိန်း (၂၆) ခုရှိပါသည်။ ပြည်ပချေးငွေပြန်လည်ပေးဆပ်မှုတွင် တရုတ်ချေးငွေက အများဆုံးဖြစ်ပါသည်။ တရုတ်ချေးငွေများကို ၂၀၀၃ ခုနှစ်မှ စတင်ရယူခဲ့ပြီး ယခု

၀၄

အခါ ချေးငွေပြန်လည်ပေးဆပ်ရမည့်ကာလ (Repayment Period) အတွင်း ရောက်ရှိနေခြင်း ကြောင့်ဖြစ်ပါသည်။

၁၇။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ဝန်ကြီးဌာနအလိုက် ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုနှင့် ပြန်လည်ပေးဆပ်မှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာနအမည်	နှစ်အတွင်း ထုတ်ယူသုံးစွဲမှု		နှစ်အတွင်း အချိန်စေ့ရောက်သဖြင့် ပြန်လည်ပေးဆပ်မှု			
		ပမာဏ	%	အရင်း	အတိုး	ပေါင်း	%
၁။	ပြည်ထဲရေး	၀.၆၇၄	၀.၁	-	၁.၇၈၈	၁.၇၈၈	၀.၂
၂။	ကာကွယ်ရေး	-	-	၁၄.၇၉၉	၇.၆၇၉	၂၂.၄၇၈	၃.၂
၃။	ပြန်ကြားရေး	-	-	-	၀.၀၁၄	၀.၀၁၄	*
၄။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၁၃၂.၀၄၃	၁၈.၉	၆၈.၁၁၉	၂၀.၀၁၃	၈၈.၁၃၂	၁၂.၆
၅။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး	၁၃၃.၅၂၆	၁၉.၂	၂၂.၇၁၅	၃၅.၂၄၀	၅၇.၉၅၅	၈.၃
၆။	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး	-	-	-	၀.၀၀၃	၀.၀၀၃	*
၇။	လျှပ်စစ်နှင့်စွမ်းအင်	၂၆၄.၃၆၇	၃၇.၉	၂၀၁.၅၈၃	၉၂.၁၈၈	၂၉၃.၇၇၁	၄၂.၁
၈။	စက်မှု	-	-	၁၁၂.၀၁၇	၆၂.၉၂၉	၁၇၄.၉၄၆	၂၅.၁
၉။	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	-	-	-	၀.၀၀၃	၀.၀၀၃	*
၁၀။	ပညာရေး	၂၁.၂၀၅	၃.၁	-	၀.၄၈၆	၀.၄၈၆	၀.၁
၁၁။	ကျန်းမာရေးနှင့်အားကစား	၁၇.၄၈၀	၂.၅	-	၀.၃၄၉	၀.၃၄၉	၀.၁
၁၂။	စီမံကိန်းနှင့်ဘဏ္ဍာရေး	၇၁.၂၉၆	၁၀.၂	၄၆.၀၅၆	၁၂.၁၈၂	၅၈.၂၃၈	၈.၃
၁၃။	ဆောက်လုပ်ရေး	၃၈.၈၈၈	၅.၆	-	၀.၀၀၈	၀.၀၀၈	*
၁၄။	ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ	၁၆.၅၉၄	၂.၄	-	၀.၀၀၁	၀.၀၀၁	*
၁၅။	မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီ	၀.၈၁၀	၀.၁	-	-	-	-
၁၆။	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	၀.၀၁၅	-	-	-	-	-
	စုစုပေါင်း	၆၉၆.၈၉၈	၁၀၀.၀	၄၆၅.၂၈၉	၂၃၂.၈၈၃	၆၉၈.၁၇၂	၁၀၀.၀

မှတ်ချက်။ (၁) * ၀.၀၁% အောက် နည်းသောကြောင့်ဖြစ်ပါသည်။

(၂) ၂၈-၃-၂၀၁၈ ရက်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။ (<https://www.imf.org/> ဝက်ဆိုက်ဒ်မှ ငွေလဲလှယ်နှုန်းဖြင့် တွက်ချက်ထားခြင်းဖြစ်ပါသည်။)

၁၈။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်တွင် ဝန်ကြီးဌာန/အဖွဲ့အစည်းအလိုက် ပြည်ပချေးငွေထုတ်ယူ သုံးစွဲမှုမှာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အများဆုံးဖြစ်ပြီး ရေအားလျှပ်စစ်စီမံကိန်းနှင့် ဓာတ် အားလိုင်းတပ်ဆင်ခြင်းစီမံကိန်းများအတွက် ထုတ်ယူခဲ့ခြင်းဖြစ်ပါသည်။

ဘဏ္ဍာရေးနှစ်အလိုက် ပြည်ပကြွေးမြီအခြေအနေ

၁၉။ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အထိ ပြည်ပကြွေးမြီအခြေအနေ များအား ဘဏ္ဍာနှစ် (၃) နှစ်အတွက် နှိုင်းယှဉ်တင်ပြအပ်ပါသည်။

(က) ပြည်ပချေးငွေများ၏ ဘဏ္ဍာရေးနှစ်အလိုက် ကြွေးမြီလက်ကျန်အခြေအနေ-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာနအမည်	၃၁-၃-၂၀၁၆	၃၁-၃-၂၀၁၇	၃၁-၃-၂၀၁၈
၁။	ပြည်ထဲရေး	၃၈.၀၇၆	၃၅.၇၂၀	၃၉.၈၆၀
၂။	ကာကွယ်ရေး	၆၉.၂၄၁	၂၄၀.၂၉၅	၂၄၇.၄၆၄
၃။	နယ်စပ်ရေးရာ	၀.၀၉၃	-	-
၄။	ပြန်ကြားရေး	၁.၇၃၀	၁.၆၂၅	၁.၈၈၄
၅။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၆၂၅.၆၂၉	၇၀၆.၉၁၉	၇၆၅.၉၉၇
၆။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး	၁,၄၄၁.၉၁၃	၁,၄၂၄.၄၈၅	၁,၆၉၁.၆၁၉
၇။	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး	၂၇.၃၈၅	၂၇.၂၁၆	၂၈.၉၁၁
၈။	လျှပ်စစ်နှင့်စွမ်းအင်	၃,၂၆၅.၈၃၂	၂,၉၇၆.၀၈၁	၃,၂၆၀.၇၆၄
၉။	စက်မှု	၁,၇၀၀.၉၈၆	၁,၃၈၃.၁၈၂	၁,၄၅၉.၂၈၁
၁၀။	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	၂၆.၁၁၇	၂၆.၂၅၂	၂၇.၈၈၇
၁၁။	ပညာရေး	၃၃.၈၉၆	၅၄.၁၉၀	၇၉.၄၁၈
၁၂။	ကျန်းမာရေးနှင့်အားကစား	၂၃.၃၆၁	၃၈.၉၁၄	၅၉.၂၈၂
၁၃။	စီမံကိန်းနှင့်ဘဏ္ဍာရေး	၂,၂၁၆.၉၀၆	၂,၁၃၈.၇၆၄	၂,၃၇၉.၉၁၃
၁၄။	ဆောက်လုပ်ရေး	၅၆.၅၉၅	၉၀.၄၇၆	၁၃၅.၄၇၅
၁၅။	ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ	၂.၄၁၃	၄.၇၀၂	၂၁.၅၉၀
၁၆။	မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ	၀.၀၇၉	-	၀.၈၁၀
၁၇။	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	-	-	၀.၀၁၅
	စုစုပေါင်း	၉,၅၃၀.၂၅၂	၉,၁၄၈.၈၂၁	၁၀,၂၀၀.၁၇၀

(ခ) ဘဏ္ဍာနှစ်အလိုက် ပြည်ပချေးငွေထုတ်ယူသုံးစွဲမှုအခြေအနေ-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာနအမည်	ဘဏ္ဍာနှစ်အတွင်း ထုတ်ယူသုံးစွဲမှု		
		၂၀၁၅-၂၀၁၆	၂၀၁၆-၂၀၁၇	၂၀၁၇-၂၀၁၈
၁။	ပြည်ထဲရေး	၃၈.၀၆၁	-	၀.၆၇၄
၂။	ကာကွယ်ရေး	-	၁.၀၈၆	-
၃။	နယ်စပ်ရေးရာ	-	-	-
၄။	ပြန်ကြားရေး	-	-	-
၅။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၃၇၁.၀၉၇	၁၂၄.၉၁၉	၁၃၂.၀၄၃
၆။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး	၄၄.၅၉၉	၄၇.၈၄၄	၁၃၃.၅၂၆
၇။	သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး	-	-	-
၈။	လျှပ်စစ်နှင့်စွမ်းအင်	၂၀၆.၈၃၈	၆၂.၈၉၀	၂၆၄.၃၆၇
၉။	စက်မှု	၁၇.၆၀၃	၀.၃၇၃	-
၁၀။	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	-	-	-
၁၁။	ပညာရေး	၁၈.၇၁၈	၂၁.၅၄၄	၂၁.၂၀၅
၁၂။	ကျန်းမာရေးနှင့်အားကစား	၂၃.၃၆၁	၁၆.၄၁၄	၁၇.၄၈၀
၁၃။	စီမံကိန်းနှင့်ဘဏ္ဍာရေး	၄.၃၄၇	၃၁.၆၀၀	၇၁.၂၉၆
၁၄။	ဆောက်လုပ်ရေး	၃၅.၄၇၆	၃၄.၈၈၅	၃၈.၈၈၈
၁၅။	ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ	၂.၃၃၃	၂.၃၅၇	၁၆.၅၉၄
၁၆။	မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ	-	-	၀.၈၁၀
၁၇။	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	-	-	၀.၀၁၅
	စုစုပေါင်း	၇၆၂.၄၃၃	၃၄၃.၉၁၂	၆၉၆.၈၉၈

(ဂ) ဘဏ္ဍာနှစ်အလိုက် အရင်းပြန်လည်ပေးဆပ်မှုအခြေအနေ-

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာနအမည်	ဘဏ္ဍာနှစ်အတွင်း အရင်းပြန်လည်ပေးဆပ်မှု		
		၂၀၁၅-၂၀၁၆	၂၀၁၆-၂၀၁၇	၂၀၁၇-၂၀၁၈
၁။	ပြည်ထဲရေး	၀.၀၃၁	၀.၀၁၆	-
၂။	ကာကွယ်ရေး	၀.၃၄၉	၈.၄၂၈	၁၄.၇၉၉

(အမေရိကန်ဒေါ်လာသန်းပေါင်း)

စဉ်	ဝန်ကြီးဌာနအမည်	ဘဏ္ဍာနှစ်အတွင်း အရင်းပြန်လည်ပေးဆပ်မှု		
		၂၀၁၅-၂၀၁၆	၂၀၁၆-၂၀၁၇	၂၀၁၇-၂၀၁၈
၃။	နယ်စပ်ရေးရာ	၀.၁၈၆	၀.၀၉၅	-
၄။	ပြန်ကြားရေး	-	-	-
၅။	စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း	၂၉.၂၅၄	၃၁.၂၃၀	၆၈.၁၁၉
၆။	ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး	၃၂.၁၀၃	၃၃.၅၀၉	၂၂.၇၁၅
၇။	သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး	၀.၆၁၈	၀.၃၁၆	-
၈။	လျှပ်စစ်နှင့်စွမ်းအင်	၁၅၈.၅၂၅	၁၉၇.၃၄၃	၂၀၁.၅၈၃
၉။	စက်မှု	၄၂.၂၇၂	၅၂.၀၇၀	၁၁၂.၀၁၇
၁၀။	စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး	-	-	-
၁၁။	ပညာရေး	-	-	-
၁၂။	ကျန်းမာရေးနှင့်အားကစား	-	-	-
၁၃။	စီမံကိန်းနှင့်ဘဏ္ဍာရေး	၇၈.၅၂၈	၇၁.၉၆၃	၄၆.၀၅၆
၁၄။	ဆောက်လုပ်ရေး	၂.၂၃၃	၁.၁၄၂	-
၁၅။	ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ	၀.၁၅၈	၀.၀၈၁	-
၁၆။	မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ	၀.၁၅၈	၀.၀၈၁	-
၁၇။	မြန်မာနိုင်ငံတော်ဗဟိုဘဏ်	-	-	-
	စုစုပေါင်း	၃၄၄.၄၁၅	၃၉၆.၂၇၄	၄၆၅.၂၈၉

မှတ်ချက်။ ပြည်ပကြွေးမြီအခြေအနေအား သက်ဆိုင်ရာဘဏ္ဍာနှစ်ကုန်ဆုံးသည့်နေ့ရှိ ငွေလဲလှယ်နှုန်းကို အသုံးပြုတွက်ချက်ထားပါသည်။

၂၀။ ဘဏ္ဍာရေးနှစ် (၃) နှစ်ကို နှိုင်းယှဉ်ပါက ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကြွေးမြီလက်ကျန်ပမာဏတိုးတက်လာသည်ကို တွေ့ရှိရပါသည်။ ချေးငွေအရင်းပြန်လည်ပေးဆပ်မှုမှာ ပိုမိုများလာသကဲ့သို့ ထုတ်ယူသုံးစွဲမှုမှာလည်း များလာသည်ကို တွေ့ရှိရပါသည်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ချေးငွေ (၁၅) ခု ချုပ်ဆိုခဲ့ပြီး ၎င်းတို့မှာ ချေးငွေထုတ်ယူသုံးစွဲနိုင်ခြင်းမရှိသေးသော်လည်း ယခင်ဘဏ္ဍာနှစ်များက စာချုပ်ချုပ်ဆိုခဲ့သည့် ချေးငွေများမှာ ယခုဘဏ္ဍာနှစ်တွင် ထုတ်ယူသုံးစွဲမှု အားကောင်းလာခြင်းကြောင့်ဖြစ်ပါသည်။

၁၇

အပိုင်း (ခ)

ပြည်တွင်းကြွေးမြီအခြေအနေ

၃၁-၃-၂၀၁၈ ရက်နေ့ရှိ ပြည်တွင်းကြွေးမြီအခြေအနေ

၂၁။ ၃၁-၃-၂၀၁၈ ရက်နေ့ရှိ ပြည်တွင်းကြွေးမြီအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-
(ကျပ် ဘီလီယံ)

စဉ်	အကြောင်းအရာ	ကြွေးမြီလက်ကျန်	ပါဝင်မှုရာခိုင်နှုန်း
၁။	အစိုးရငွေတိုက်စာချုပ်	၄,၀၅၂.၁	၂၀%
၂။	အစိုးရငွေတိုက်လက်မှတ်	၂,၃၅၁.၂	၁၁%
၃။	ဗဟိုဘဏ်သို့ ရောင်းချခြင်း	၁၄,၃၂၁.၃	၆၉%
	စုစုပေါင်း	၂၀,၇၂၄.၆	၁၀၀%

ကာလအပိုင်းအခြားအလိုက်ရယူခဲ့သည့် ပြည်တွင်းကြွေးမြီအခြေအနေ

၂၂။ ကာလအပိုင်းအခြားအလိုက် ပြည်တွင်းကြွေးမြီလက်ကျန်အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(ကျပ် ဘီလီယံ)

စဉ်	အကြောင်းအရာ	ကြွေးမြီလက်ကျန်	ပါဝင်မှုရာခိုင်နှုန်း
၁။	၂၀၁၁-၂၀၁၂ မတိုင်မီ ကာလ	၈,၂၇၉.၉	၄၀%
၂။	၂၀၁၁-၂၀၁၂ မှ ၂၀၁၅-၂၀၁၆ အထိ ကာလ	၇,၄၄၄.၅	၃၆%
၃။	၂၀၁၆-၂၀၁၇ မှ ၂၀၁၇-၂၀၁၈ အထိ ကာလ	၅,၀၀၀.၂	၂၄%
	စုစုပေါင်း	၂၀,၇၂၄.၆	၁၀၀%

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းကြွေးမြီဆိုင်ရာဆောင်ရွက်ချက်များ

၂၃။ ငွေတိုက်လက်မှတ်များ။ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှစတင်၍ အစိုးရငွေတိုက်လက်မှတ်များအား ဈေးပြိုင်စနစ်ဖြင့်ရောင်းချခဲ့ရာ (၃) လ၊ (၆) လနှင့် (၁) နှစ် သက်တမ်းရှိ အစိုးရငွေတိုက်လက်မှတ်များကို ထုတ်ဝေလျှက်ရှိပါသည်။ ၂၀၁၇ - ၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း အစိုးရငွေတိုက်

လက်မှတ်များ လေလံစနစ်ဖြင့် တစ်လလျှင် (၂) ကြိမ်နှုန်းဖြင့် (၃) လ၊ (၆) လနှင့် တစ်နှစ်သက်တမ်းများကို (၂၂) ကြိမ် ရောင်းချခဲ့ပါသည်။

၂၄။ **ငွေတိုက်စာချုပ်များ။** အစိုးရငွေတိုက်စာချုပ်များ ဈေးပြိုင်စနစ်ဖြင့်ရောင်းချခြင်းကို ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလ ၂၀ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး (၂) နှစ်၊ (၂) နှစ် (၆) လနှင့် (၃) နှစ်သက်တမ်းတို့ကို ထုတ်ဝေခဲ့ပါသည်။ ၂၀၁၇ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာနှင့်အညီ ပြည်တွင်းဈေးကွက် ပိုမိုဖွံ့ဖြိုးစေရန်နှင့် ဘဏ္ဍာငွေပြန်လည်ဖြည့်ဆည်းမှု ဆုံးရှုံးနိုင်ခြေ လျော့နည်းသက်သာစေရန်အတွက် ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ (၃) နှစ်သက်တမ်းအပြင် (၅) နှစ်သက်တမ်းရှိ အစိုးရငွေတိုက်စာချုပ်များကိုပါ ထုတ်ဝေခဲ့ပါသည်။ အစိုးရငွေတိုက်စာချုပ်များ၏ ကူပွန်နှုန်းထားများမှာ ၂ နှစ်သက်တမ်းအတွက် ၉%၊ ၂ နှစ် ၆ လသက်တမ်းအတွက် ၉.၂၅%၊ ၃ နှစ်နှင့် ၅ နှစ်သက်တမ်းအတွက် ၉.၅% တို့ဖြစ်ပါသည်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း အစိုးရငွေတိုက်စာချုပ်များအား လေလံစနစ်ဖြင့် တစ်လတစ်ကြိမ်နှုန်းဖြင့် (၁၂) ကြိမ် ရောင်းချခဲ့ပါသည်။

၂၅။ လကုန်ရှိ ပြည်ထောင်စုအစိုးရအပ်ငွေ စာရင်း၏ အခြေအနေအပေါ်မူတည်၍ လည်းကောင်း၊ ပြည်ထောင်စုရှိ ဌာန/ အဖွဲ့အစည်းများ၏ ငွေသား စီမံချက် (ခန့်မှန်း) အပေါ်မူတည်၍လည်းကောင်း၊ သက်ဆိုင်ရာလအလိုက် အစိုးရငွေချေးသက်သေခံလက်မှတ်များ ပြန်လည်ရွေးနှုတ်မည့် ပမာဏပေါ်မူတည်၍လည်းကောင်း ရောင်းချလျက်ရှိပါသည်။

၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေဖြည့်ဆည်းမှု

၂၆။ ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏လိုငွေအား ဖြည့်ဆည်းနိုင်ရန် အစိုးရငွေတိုက်လက်မှတ်နှင့် ငွေတိုက်စာချုပ်များအား ဈေးပြိုင်စနစ်ဖြင့်ရောင်းချပြီး လကုန်စာရင်းရှင်းလင်းပိတ်သိမ်းပြီးနောက် လိုငွေပေါ်ပေါက်မှသာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကငွေချေးယူခြင်းဖြင့် ဖြည့်ဆည်းပါသည်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား အသားတင်ဖြည့်ဆည်းမှုပမာဏမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(ကျပ် ဘီလီယံ)

စဉ်	အကြောင်းအရာ	ရောင်းချခြင်း	ရွေးနှုတ်ခြင်း	အသားတင် ဖြည့်ဆည်းမှု	ပါဝင်မှု ရာခိုင်နှုန်း
၁	၂	၃	၄	၅=(၃-၄)	၆
၁။	အစိုးရငွေတိုက်စာချုပ်များ	၁,၃၂၅.၄	၆၅၉.၄	၆၆၆.၀	၂၄.၆
-	လေလံစနစ်မတိုင်မီ	-	၆၅၉.၄	(-) ၆၅၉.၄	(-) ၂၄.၄

(ကျပ် ဘီလီယံ)

စဉ်	အကြောင်းအရာ	ရောင်းချခြင်း	ရွေးနှုတ်ခြင်း	အသားတင် ဖြည့်ဆည်းမှု	ပါဝင်မှု ရာခိုင်နှုန်း
၁	၂	၃	၄	၅=(၃-၄)	၆
၂။	- လေလံစနစ်ဖြင့်ရောင်းချခြင်း	၁,၃၂၅.၄	-	၁,၃၂၅.၄	၄၉.၀
	အစိုးရငွေတိုက်လက်မှတ်များ	၆,၈၃၄.၃	၄,၇၉၅.၇	၂,၀၃၈.၆	၇၅.၄
	- ပြည်သူ့သို့ရောင်းချခြင်း	၅,၇၈၄.၈	၄,၄၀၉.၃	၁,၃၇၅.၅	၅၀.၉
	- ဗဟိုဘဏ်သို့ရောင်းချခြင်း	၁,၀၄၉.၅	၃၈၆.၄	၆၆၃.၁	၂၄.၅
	စုစုပေါင်း	၈,၁၅၉.၇	၅,၄၅၅.၁	၂,၇၀၄.၆	၁၀၀.၀


၂၇။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏လိုငွေ ဖြည့်ဆည်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ရောင်းချခြင်းအား ၃၀%၊ အစိုးရငွေတိုက်လက်မှတ်များလေလံစနစ်ဖြင့်ရောင်းချခြင်းအား ၃၀% နှင့် အစိုးရငွေတိုက်စာချုပ်များလေလံစနစ်ဖြင့်ရောင်းချခြင်းအား ၄၀% လျာထားသတ်မှတ်ပါသည်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်း၏ လိုငွေအား မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့ ရောင်းချခြင်းဖြင့် ဖြည့်ဆည်းခြင်းမှာ စုစုပေါင်း အသားတင်ဖြည့်ဆည်းမှု၏ ၂၄.၅% ဖြစ်ရာ လျာထားသည့် ၃၀% အောက်တွင် ရှိသဖြင့် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း လျာထားချက်အောက်လျော့နည်း၍ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

ပြည်တွင်းချေးငွေများအပေါ် နိုင်ငံတော်ကကျခံရသည့် အတိုးစရိတ်

၂၈။ ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာနှစ်မှစတင်၍ ပျမ်းမျှချေးကွက်အတိုးနှုန်း (Average Market Auction Rate) ဖြင့် ပေးချေရခြင်း၊ ပြည်ထောင်စုအစိုးရ၏ဘတ်ဂျက်လိုငွေမှာ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသဖြင့် ပြည်ထောင်စုအစိုးရအပ်ငွေစာရင်းတွင် လိုငွေပေါ်ပေါက်ပြီး နှစ်စဉ်ဖြည့်ဆည်းရခြင်း၊ ယခင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ရယူထားသည့် ကြွေးဟောင်းများ ဆက်လက်ကျန်ရှိနေခြင်းတို့ကြောင့် နိုင်ငံတော်ကကျခံရသည့် ချေးငွေအပေါ်အတိုးစရိတ်မှာလည်း နှစ်စဉ်တိုးတက်လျက်ရှိပါသည်။


၁၃.

၂၉။ ၂၀၁၁-၂၀၁၂ ခု၊ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အထိ ပြည်တွင်းကြွေးမြီအပေါ် ပေးရသည့် အတိုးနှင့် အုပ်ချုပ်ခမှာ အောက်ပါအတိုင်းဖြစ်ပါသည်-




၃၀။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ပြည်တွင်းအတိုးနှင့် အုပ်ချုပ်မှုစရိတ်အနက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ရယူထားသည့် ကြွေးဟောင်း ကျပ် ၇,၆၄၃.၅၀၉ ဘီလီယံ အပေါ် ပေးရသည့် အတိုးနှင့် အုပ်ချုပ်မှုစရိတ်မှာ ကျပ် ၃၁၁.၀၁၇ ဘီလီယံဖြစ်ပါသဖြင့် စုစုပေါင်းစရိတ်၏ ၂၉.၂၆% ဖြစ်ပါသည်။

၃၁။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း အစိုးရငွေတိုက်လက်မှတ်၊ ငွေတိုက်စာချုပ်များ၏ Weighted Average Rate အား အောက်ပါပုံကားချပ်ဖြင့် တင်ပြအပ်ပါသည်-




၃၂။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ဈေးကွက်တွင် အစိုးရငွေချေးသက်သေခံလက်မှတ်များ အား အဖွဲ့အစည်းအလိုက်ရင်းနှီးမြှုပ်နှံမှုအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။



၃၃။ ရင်းနှီးမြှုပ်နှံသူများကိုလေ့လာပါက အစိုးရငွေတိုက်လက်မှတ်များဈေးပြိုင်စနစ်ဖြင့်ရောင်းချခြင်းတွင် နိုင်ငံတော်ပိုင်ဘဏ်များက အများဆုံးဝယ်ယူထားပြီး ဒုတိယအများဆုံးဝယ်ယူသူမှာ ပုဂ္ဂလိကဘဏ်များဖြစ်ပြီး ပုဂ္ဂလိကဘဏ်များအနက် ကမ္ဘောဇဘဏ်က အများဆုံးရင်းနှီးမြှုပ်နှံပါသည်။ အစိုးရငွေတိုက်စာချုပ်များ ဈေးပြိုင်စနစ်ဖြင့်ရောင်းချခြင်းတွင် ပုဂ္ဂလိကဘဏ်များက အများဆုံးဝယ်ယူထားပြီး ဧရာဝတီဘဏ်က အများဆုံးရင်းနှီးမြှုပ်နှံထားသည်ကို တွေ့ရှိရပါသည်။ နိုင်ငံခြားဘဏ်ခွဲများနှင့် ငွေချေးသက်သေခံလက်မှတ်ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုမှာအလွန်အားနည်းလျက်ရှိပါသည်။

၃၄။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း အစိုးရငွေချေးသက်သေခံလက်မှတ်များအား သက်တမ်းအလိုက် ရောင်းချခဲ့သည့်အခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်။



၃၅။ အစိုးရငွေချေးသက်သေခံလက်မှတ်များ၏ ရောင်းချခဲ့မှုအခြေအနေကိုကြည့်ပါက အစိုးရငွေတိုက်လက်မှတ်တွင် (၃) လသက်တမ်းမှာ ၆၇% ဖြင့် အများဆုံးရောင်းချခဲ့ရပါသည်။ ရင်းနှီးမြှုပ်နှံသူများသည် ငွေဖြစ်လွယ်သည့် ကာလတို အစိုးရငွေချေးသက်သေခံလက်မှတ်များကိုသာ စိတ်ဝင်စားမှုပိုမိုများပြားကြောင်း တွေ့ရှိရပါသည်။

ဘဏ္ဍာရေးနှစ်အလိုက် ပြည်တွင်းကြွေးမြီအခြေအနေ

၃၆။ ၂၀၁၅-၂၀၁၆ ခု၊ ဘဏ္ဍာနှစ်မှ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အထိ ပြည်တွင်းကြွေးမြီအခြေအနေမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

(ကျပ် ဘီလီယံ)

စဉ်	အကြောင်းအရာ	၃၁-၃-၂၀၁၆	၃၁-၃-၂၀၁၇	၃၁-၃-၂၀၁၈
၁။	အစိုးရငွေတိုက်စာချုပ်	၂,၆၁၄.၈	၃,၃၈၆.၁	၄,၀၅၂.၁
၂။	အစိုးရငွေတိုက်လက်မှတ်	၆၆၄.၈	၉၇၅.၇	၂,၃၅၁.၂
၃။	ဗဟိုဘဏ်သို့ ရောင်းချခြင်း	၁၂,၄၄၄.၉	၁၃,၆၅၈.၂	၁၄,၃၂၁.၃
	စုစုပေါင်း	၁၅,၇၂၄.၅	၁၈,၀၂၀.၀	၂၀,၇၂၄.၆

အပိုင်း (ဂ)

အစိုးရက ငွေထုတ်ချေးခြင်းနှင့် ထပ်ဆင့်ငွေထုတ်ချေးခြင်း

၃၇။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် တည်ဆဲဥပဒေများနှင့်အညီ ပြည်ပချေးငွေ/ အကူအညီများကို ပြည်ထောင်စုအစိုးရကရယူပြီး တိုင်းဒေသကြီး/ ပြည်နယ်အစိုးရသို့ ထပ်ဆင့်ထုတ်ချေးမှုများရှိပါသည်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့ကိုယ်စား စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အောက်ပါအဖွဲ့အစည်းများသို့ ထပ်ဆင့်ထုတ်ချေးထားပါသည်-

(သန်းပေါင်း)

စဉ်	အဖွဲ့အစည်း/စီမံကိန်းအမည်	ဘဏ္ဍာငွေအရင်းအမြစ်	ပေးအပ်သည့်အဖွဲ့အစည်း	စာချုပ်ချုပ်ဆိုသည့်နေ့	ငွေကြေးအမျိုးအစား	ချေးငွေပမာဏ
၁။	မြန်မာနိုင်ငံတော်ဗဟိုဘဏ် - မြန်မာနိုင်ငံငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း	ချေးငွေ	IDA	၁၁-၄-၁၇	SDR	၁၇.၉၀

စဉ်	အဖွဲ့အစည်း/စီမံကိန်းအမည်	ဘဏ္ဍာငွေ အရင်း အမြစ်	ပေးအပ် သည့်အဖွဲ့ အစည်း	စာချုပ် ချုပ်ဆို သည့်နေ့	ငွေကြေး အမျိုး အစား	ချေးငွေ ပမာဏ
၂။	မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် - စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးမှု လုပ်ငန်းများအတွက် အဆင့်နှစ်ဆင့်ချေးငွေ စီမံကိန်း	ချေးငွေ	JICA	၆-၇-၁၇	JPY	၁၅,၁၃၅.၀၀
၃။	ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ - အရှေ့တောင်အာရှသဘာဝဘေးအန္တရာယ် ကြောင့် ဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုစီမံကိန်း	ချေးငွေ	IDA	၃-၁၀-၁၇	SDR	၇၀.၇၅

၃၈။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ငွေရေးကြေးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သို့လည်းကောင်း၊ ရန်ကုန်မြို့တော်အတွင်း ရေကြီးရေလျှံမှု လျော့နည်းပပျောက်ရန်နှင့် ကောင်းမွန်သည့် ရေစီးရေလာစနစ်ရရှိရန်တို့အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့လည်းကောင်း၊ ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီချေးငွေဖြင့် မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့လည်းကောင်း ထပ်ဆင့်ချေးငွေများ ထုတ်ချေးခဲ့ပါသည်။

အစိုးရ၏အာမခံချက်

၃၉။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုဥပဒေအရ အစိုးရကြွေးမြီဆိုသည်မှာ ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနနှင့် ၎င်းတို့၏လက်အောက်ခံအဖွဲ့အစည်းများက ငွေချေးယူမှုကြောင့်သော်လည်းကောင်း သို့မဟုတ် ငွေပေးရန် ကတိပြုချက်အရသော်လည်းကောင်း သို့မဟုတ် နိုင်ငံတော်၏ အာမခံထားသည့် ကြွေးမြီကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လာသည့် ငွေရေးကြေးရေးဆိုင်ရာ ပေးရန်တာဝန်များအားလုံးကို ဆိုလိုပါသည်။ အစိုးရက ရယူထားသည့် ချေးငွေများအားလုံးအတွက် အစိုးရက ပြန်လည်ပေးဆပ်ရန် တာဝန်ရှိသဖြင့် အစိုးရအနေဖြင့် အာမခံချက်ပေးထားခြင်းပင်ဖြစ်ပါသည်။ အစိုးရမဟုတ်သောအဖွဲ့အစည်း သို့မဟုတ် စီမံကိန်းများသို့ နိုင်ငံတော်ကအာမခံချက်ထုတ်ပေးထားခြင်းမရှိသေးပါ ။

၄၀။ သို့ရာတွင် ပြည်ပချေးငွေစီမံကိန်းများအား အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု (Public Private Partnership – PPP) ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်မည်ဆိုပါက လိုအပ်သည့်

အစိုးရ၏အာမခံချက် (Government Guarantee) ထုတ်ပေးခြင်းဆိုင်ရာကိစ္စရပ်များအား ပြည်သူ့ ကြွေးမြီစီမံခန့်ခွဲမှုဥပဒေ အခန်း (၁၀)၊ နိုင်ငံတော်၏ အာမခံချက်များပါ ပုဒ်မ (၃၀) (က) ပြဋ္ဌာန်း ချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ပါသည်။

ရင်ဆိုင်ရသည့်စိန်ခေါ်မှုများ

၄၁။ ပြည်ပချေးငွေအများစုသည် တည်ဆောက်ရေး လုပ်ငန်းဖြစ်သည့်အတွက် ချေးငွေထုတ်ယူ သုံးစွဲမှုအားနည်းနေသည်ကို တွေ့ရှိရပါသည်။ သို့ပါ၍ ယခုအခါ သက်ဆိုင်ရာဌာန/အဖွဲ့အစည်းများက အထူးသဖြင့် ၂၀၁၀-၂၀၁၂ ခု၊ ဘဏ္ဍာနှစ်အတွင်း စာချုပ်ချုပ်ဆိုခဲ့သော ချေးငွေများမှာ ၁၀၀% ထုတ်ယူသုံးစွဲပြီးဖြစ်ရန် လိုအပ်လျက်ရှိပါသည်။

၄၂။ အစိုးရငွေချေးသက်သေခံလက်မှတ်များကို ဈေးပြိုင်စနစ်ဖြင့်ရောင်းချရာတွင် ကာလတိုသည့် အစိုးရငွေတိုက်လက်မှတ်များကိုသာ ဝယ်ယူမှုများသဖြင့် နိုင်ငံအတွက် ဘဏ္ဍာငွေပြန်လည်ဖြည့်ဆည်း မှုဆုံးရှုံးနိုင်ခြေကို ဖြစ်ပေါ်စေနိုင်ပါသည်။ ငွေတိုက်စာချုပ်များကို ရင်းနှီးမြှုပ်နှံမှုအားနည်းလျက် ရှိပြီး ထပ်ဆင့်ရောင်းဝယ်သည့်ဈေးကွက် (Secondary Market) ကို မြှင့်တင်ရန် လိုအပ်လျက်ရှိပါ သည်။

သုံးသပ်ချက်

၄၃။ ၂၀၁၇ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာနှင့်အညီ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးကို အထောက်အကူပြုသည့် လုပ်ငန်း/စီမံကိန်းများအတွက် ပြည်ပချေးငွေများကို ဖွံ့ဖြိုးမှုမိတ်ဖက် နိုင်ငံ/ အဖွဲ့အစည်းများနှင့် အပြည်ပြည်ဆိုင်ရာငွေရေးကြေးရေးအဖွဲ့အစည်းများမှ သက်သာမှုရှိသော ချေးငွေ (Concessional Loan) များကိုသာ ရယူခဲ့ပါသည်။

၄၄။ ပြည်ပမှသက်သာသောချေးငွေများကိုသာ ရယူဆောင်ရွက်လျက်ရှိသော်လည်း နိုင်ငံသုံး ငွေကြေးတန်ဖိုးကျဆင်းခြင်း၊ နိုင်ငံခြားငွေကြေးအမျိုးအစားတစ်မျိုးထက်ပိုမိုခြင်း၊ ပြန်ဆပ်ကာလ ကြာရှည်ခြင်းတို့ကြောင့် အနာဂတ်ရှိငွေလဲလှယ်နှုန်းကို ခန့်မှန်းရန်ခက်ခဲသဖြင့် ငွေကြေးအမျိုး အစားကြောင့်ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးနိုင်ခြေများရှိနိုင်ပါသည်။ သို့ပါ၍ ပြည်ပချေးငွေရယူရာ တွင် နိုင်ငံ၏ နိုင်ငံခြားငွေ အရန်ငွေကြေးအမျိုးအစားပေါ်မူတည်၍ရယူခြင်း၊ ချေးငွေပေးအပ်သည့် ငွေကြေးအမျိုးအစားအတိုင်း ဝယ်ယူရေးစာချုပ်များချုပ်ဆိုခြင်းတို့ကို ဂရုပြုဆောင်ရွက်ရန် လိုအပ် ပါသည်။

၄၅။ ၂၀၁၇ ခုနှစ်၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာနှင့်အညီ ပြည်ပချေးငွေများရယူခြင်းကြောင့် နိုင်ငံအတွက်ဖြစ်ပေါ်လာနိုင်သည့် နိုင်ငံခြားငွေကြေးအမျိုးအစားကြောင့် ဆုံးရှုံးနိုင်ခြေနှင့် အတိုးနှုန်းကြောင့်ဆုံးရှုံးနိုင်ခြေတို့ကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် နိုင်ငံသို့ နိုင်ငံခြားငွေစီးဝင်သည့် ငွေကြေးအမျိုးအစားနှင့် ချေးငွေပြန်လည်ပေးဆပ်ရမည့် ငွေကြေးအမျိုးအစားတို့ကို ချင့်ချိန်ဆောင်ရွက်ရန်၊ ပြည်တွင်းငွေကြေးဈေးကွက်ဖွံ့ဖြိုးရေးအတွက် အဖက်ဖက်မှပိုင်းဝန်းအားပေးကူညီဆောင်ရွက်ရန်၊ နိုင်ငံသုံးငွေကြေးတန်ဖိုးတည်ငြိမ်မှုရှိရန်လိုအပ်ပါသည်။





၄၆။ ပြည်ပချေးငွေဖြင့် လုပ်ငန်း/ စီမံကိန်းများ အကောင်အထည်ဖော်သည့် ဌာန/အဖွဲ့အစည်းများ အနေဖြင့် ချေးငွေစာချုပ်ပါ သတ်မှတ်ချက်များနှင့်အညီ စီမံကိန်းရည်မှန်းချက်များပြည့်မီအောင် အကောင်အထည်ဖော်ဆောင်ရွက်ရန်နှင့် နိုင်ငံနှင့် ပြည်သူအတွက် အကျိုးရှိ၊ ထိရောက်စွာ သုံးစွဲနိုင်ရန် လိုအပ်ပါသည်။ ချေးငွေမရယူမီ စီမံကိန်းအလိုက် နှစ်စဉ်အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ် (Annual Work Plan) များ ရေးဆွဲပြီး ၎င်း Work Plan နှင့်အညီ ချေးငွေထုတ်ယူအကောင်အထည်ဖော်ရန်လိုအပ်ပါသည်။ ချေးငွေများထုတ်ယူထားပြီး သုံးစွဲနိုင်ခြင်းမရှိပါက အတိုးစရိတ်များ ကျခံနေရမည်ဖြစ်သဖြင့် ဌာန/အဖွဲ့အစည်းများအနေဖြင့် မလိုအပ်ဘဲချေးငွေများ ကြိုတင်ထုတ်ယူထားခြင်းမပြုရန် အထူးကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပါသည်။

၄၇။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်တွင် ကာလရှည်သည့် အစိုးရငွေတိုက်စာချုပ်များ တိုးချဲ့ထုတ်ဝေခဲ့သော်လည်း ရင်းနှီးမြှုပ်နှံသူများက ကာလတိုသည့် အစိုးရငွေတိုက်လက်မှတ်များကိုသာ ပိုမိုရင်းနှီးမြှုပ်နှံခဲ့ပါသည်။ အကြောင်းမှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များ၏ ငွေကြေးလွယ်ကူမှုအချိုး (liquidity ratio) တွက်ချက်ရာတွင် (၁) နှစ်နှင့် (၁) နှစ်အောက် သက်တမ်းရှိသော အစိုးရငွေချေးသက်သေခံလက်မှတ်များကိုသာ ထည့်သွင်းတွက်ချက်သည့်အတွက် ဘဏ်များက ကာလတိုငွေချေးသက်သေခံလက်မှတ်များကိုသာ ပိုမိုဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။

၄၈။ ၂၀၁၆ ခု၊ ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာတွင် ပြည်တွင်းချေးငွေရယူခြင်းအား တဖြည်းဖြည်းလျော့ချသွားပြီး ပြည်တွင်း၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးအား ၄၀% ထက်မကျော်လွန်စေရေးနှင့် ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးအား ၃၀% ထက်မကျော်လွန်စေရေးအတွက် ထိန်းညှိဆောင်ရွက်ရန်မူချမှတ်ထားပါသည်။ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ပြည်တွင်း၊ ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၃၈.၄% ခန့်နှင့် ပြည်ပကြွေးမြီနှင့် ဂျီဒီပီအချိုးမှာ ၁၅.၅% ခန့် ဖြစ်သဖြင့် ကာလလတ်ကြွေးမြီစီမံခန့်ခွဲမှုမဟာဗျူဟာပါအချက်များနှင့်အညီ ထိန်းသိမ်းအကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

၄၉။ မြန်မာနိုင်ငံ၏ လက်ရှိပြည်ပကြွေးမြီအခြေအနေမှာ ဆုံးရှုံးနိုင်ခြေနည်းပါးပြီး ကြွေးမြီခံနိုင်ရည် ရှိသည့် အခြေအနေတွင်ရှိသော်လည်း ပြည်တွင်း၊ ပြည်ပကြွေးမြီအခြေအနေတွင် နိုင်ငံ၏ဘဏ္ဍာရေး မူဝါဒ၊ ငွေကြေးမူဝါဒများအား ဆုံးရှုံးနိုင်ခြေအနည်းဆုံးဖြစ်စေရန် ဂရုပြုဆောင်ရွက်ခြင်းဖြင့် ကြွေးမြီ ခံနိုင်ရည်ရှိမှုအခြေအနေအား ထိန်းသိမ်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ကမ္ဘာ့ဘဏ်နှင့် အပြည်ပြည် ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့တို့က သုံးသပ်ထားပါသည်။

၅၀။ ပြည်ပချေးငွေ အများဆုံးရယူထားသည့် ငွေကြေးအမျိုးအစားမှာ ယူရို၊ ဂျပန်ယန်း၊ အမေရိကန် ဒေါ်လာနှင့် တရုတ်ယွမ်ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်အတွင်း ယင်းတို့၏လအလိုက် ငွေလဲလှယ် နှုန်းကိုလေ့လာပါ က ပြည်တွင်းငွေကြေးဖြစ်သည့် မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလျက်ရှိသည်ကို တွေ့ရှိရပါသည်။ ယင်းသို့မြန်မာကျပ်ငွေတန်ဖိုးကျဆင်းခြင်းကြောင့် ပြည်ပကြွေးမြီ အရင်း၊ အတိုး ပြန်လည်ပေးဆပ်ရသည့်အသုံးစရိတ်များ ပိုမိုလာပါသည်။



၅၁။ နိုင်ငံတော်၏ ဘတ်ဂျက်မှာ နှစ်စဉ်လိုငွေပေါ်ပေါက်လျက်ရှိခြင်း၊ သက်တမ်းစေ့ရောက်သည့် ပြည်တွင်းချေးငွေများ ပြန်လည်ရွေးနှုတ်ပေးနိုင်ရန်အတွက် အစိုးရငွေချေးသက်သေခံလက်မှတ်များ ရောင်းချရခြင်းတို့ကြောင့် ပြည်တွင်းကြွေးမြီလက်ကျန်မှာ တစ်နှစ်ထက်တစ်နှစ် များပြားလျက်ရှိပါ သည်။ သို့ရာတွင် ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ငွေချေးယူခြင်း အား လျော့ချနိုင်ရန် လျာထားချက်အတိုင်း အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။

နိဂုံး

၅၂။ နိုင်ငံတော်တွင် နှစ်စဉ်ဘတ်ဂျက်လိုငွေ ဖြစ်ပေါ်လျက်ရှိသော်လည်း ကြွေးမြီဝန်ထုတ်ဝန်ပိုး ကြီးမားမှုမဖြစ်စေရန် ဘတ်ဂျက်လိုငွေအား ဂျီဒီပီ၏ ၅% ထက်ကျော်လွန်ခြင်းမရှိစေရန် ထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါသည်။ ဘတ်ဂျက်လိုငွေဖြည့်ဆည်းရာတွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ထံမှ ငွေချေးယူမှုကို လျော့ချနိုင်စေရန် အစိုးရငွေချေးသက်သေခံလက်မှတ်များအား ဈေးပြိုင်စနစ်ဖြင့် ရောင်းချခြင်းကို လျာထားချက်အတိုင်း ဆောင်ရွက်ခြင်းဖြင့် ဆက်လက်ကြိုးပမ်းဆောင်ရွက်မည် ဖြစ်ပါသည်။ ပြည်ပကြွေးမြီနှင့်ပတ်သက်၍ ဖွံ့ဖြိုးမှုအကူအညီများညှိနှိုင်းရေးအဖွဲ့ (Development Assistance Coordination Unit-DACU) မှ ချမှတ်ထားသော မြန်မာနိုင်ငံ၏ဖွံ့ဖြိုးမှုအကူအညီ ဆိုင်ရာမူဝါဒ (Myanmar Development Assistance Policy - DAP) များနှင့်အညီ ဆက်လက် ဆောင်ရွက်မည်ဖြစ်ပါသည်။ ပြည်တွင်းကြွေးမြီနှင့်ပတ်သက်၍ အဓိကအားဖြင့် ဘတ်ဂျက်လိုငွေကို အခြေခံ၍ယူရခြင်း ဖြစ်ရာ ရငွေများ လျာထားသည့်အတိုင်း ပြည့်ပြည့်ဝဝရရှိရေး၊ သုံးငွေများကို အလေအလွင့်မရှိအောင် သုံးစွဲရေးတို့သည် အစဉ်အလေးထားလုပ်ဆောင်ရမည့် အချက်များဖြစ်ပါ သည်။ ပြည်ထောင်စုဌာန/ အဖွဲ့အစည်းများ၏ ငွေသားရရှိမှု၊ ပေးသွင်းမှုအခြေအနေသိရှိနိုင်ရန် ရေးဆွဲ ထားသည့် ငွေသားစီမံချက်များအား ပိုမိုတိကျမှန်ကန်စေရန် သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။ တိကျမှန်ကန်သော ငွေသားစီမံချက်ရှိမှသာ အစိုးရ၏ လိုငွေဖြည့်ဆည်းရာတွင် ကုန်ကျစရိတ်နှင့် ဆုံးရှုံးနိုင်ခြေအနည်းဆုံးဖြစ်အောင် ကြိုတင်စီမံဆောင်ရွက် နိုင်မည်ဖြစ်ပါသည်။ ပြည်သူ့ကြွေးမြီစီမံခန့်ခွဲမှုစနစ်ကို ပြည့်စုံကောင်းမွန်သော နိုင်ငံတကာအဆင့်မီ စနစ်ဖြစ်လာစေရန် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း အစီရင်ခံတင်ပြအပ်ပါသည်။

၁။ ပြည်ပကြေးမြီလက်ကျန်တွင်ပါဝင်သည့် ငွေကြေးအမျိုးအစားများ၏ နှစ်အလိုက်ငွေလဲလှယ်နှုန်းများမှာ-

စဉ်	ငွေကြေးအမျိုးအစား	၃၁-၃-၂၀၁၆	၃၁-၃-၂၀၁၇	၃၁-၃-၂၀၁၈
	<u>၁ ငွေကြေးလျှင်ညီမျှသော အမေရိကန်ဒေါ်လာ</u>			
၁။	Australian dollar (AUD)	၀.၇၆၅၇၀	၀.၇၆၄၄၀	၀.၇၆၉၄၀
၂။	Euro (EUR)	၁.၁၃၈၅၀	၁.၀၆၉၁၀	၁.၂၃၉၈၀
၃။	U.K. pound sterling (GBP)	၁.၄၄၀၃၀	၁.၂၄၅၂၅	၁.၄၁၄၃၀
၄။	Special Drawing Right (SDR)	၁.၄၀၈၈၂	၁.၃၅၆၈၅	၁.၄၅၇၅၇
	<u>၁ အမေရိကန်ဒေါ်လာလျှင်ညီမျှသော ငွေကြေး</u>			
၅။	Canadian dollar (CAD)	၁.၂၉၇၁၀	၁.၃၃၁၀၀	၁.၂၉၀၂၀
၆။	Chinese yuan (CNY)	၆.၄၆၇၃၀	၆.၈၉၁၀၀	၆.၂၈၁၅၀
၇။	Danish krone (DKK)	၆.၅၄၄၈၀	၆.၉၅၇၂၀	၆.၀၁၀၁၀
၈။	Japanese yen (JPY)	၁၁၂.၆၃၀၀၀	၁၁၂.၀၅၀၀၀	၁၀၅.၄၈၀၀၀
၉။	Korean won (KRW)	၁၁၅၃.၅၀၀၀၀	၁၁၁၆.၁၀၀၀၀	၁၀၇၂.၂၀၀၀၀
၁၀။	Norwegian krone (NOK)	၈.၂၆၉၂၀	၈.၅၇၅၇၀	၇.၇၇၇၃၀
၁၁။	Swedish krona (SEK)	၈.၁၄၇၂၀	၈.၉၃၃၄၀	၈.၂၆၆၆၀
၁၂။	Swiss franc (CHF)	၀.၉၆၂၀၀	၁.၀၀၁၀၀	၀.၉၅၁၄၀
၁၃။	Thai baht (THB)	၃၅.၂၃၀၀၀	၃၄.၄၅၀၀၀	၃၁.၂၀၆၀၀
၁၄။	Saudi Arabian riyal (SAR)	၃.၇၅၀၀၀	၃.၇၅၀၀၀	၃.၇၅၀၀၀

မှတ်ချက်။ <https://www.imf.org/> ဝက်ဆိုက်ဒ်မှ စာရင်းပိတ်သည့်နေ့ရှိ ငွေလဲလှယ်နှုန်းများဖြစ်ပါသည်။